

友達のあやかさんです

Tomodachi no Ayaka-san desu

သူငယ်ချင်း အခုယူကာစံ ပါ။



ဒီနေ့အတွက် ဇာတ်ဝင်ခန်း

あやか： わあ、すごい! きれいだね。

အယူကာ Waa, sugo'i! Ki'ree da ne.

ဟယ်၊ သိပ်ကောင်းတာပဲ။

လှတယ်နော်။

タム： はい。

တမ် Hai.

ဟုတ်ပါတယ်။

ミーヤー： ああ、タム、^お遅れてごめんなさい。

မီးယာ A'a, Ta'mu, okurete gomen nasa'i.

ကြ၊ တစ်ရေ၊

နောက်ကျသွားတာ စိတ်မရှိပါနဲ့။

タム： ^{ともだち}友達のあやかさんです。

တမ် Tomodachi no A'yaka-san de'su.

သူငယ်ချင်း အခုယူကာစံ ပါ။

ミーヤー： こんにちは。ミーヤーです。

မီးယာ Konnichiwa. Mi'iyaa de'su.

မင်္ဂလာပါ။ မီးယာပါ။

あやか： ああ、ミーヤーさん!

အယူကာ A'a, Mi'iyaa-san!

ကြော်၊ မီးယာစံ။

^{しやしん}と
写真を撮ってるんでしょう?

Shashin o to'tteru'n deshoo?

ဓာတ်ပုံရိုက်တယ် မဟုတ်လား။

すごいなあ。

Sugo'i naa.

သိပ်ကောင်းတာပဲနော်။

^{わたし}と
私も撮ってくださいね。

Watashi mo to'tte kudasa'i ne.

ကျွန်မကိုလည်း ရိုက်ပေးပါနော်။

ミーヤー： あ、はい・・・。

မီးယာ A, ha'i...

အင်း၊ ဟုတ်ကဲ့။

ဝေါဟာရ

^お遅れる နောက်ကျတယ်

okureru

ごめんなさい စိတ်မရှိပါနဲ့

gomen nasa'i

^{ともだち}友達 သူငယ်ချင်း

tomodachi

အဓိက အသုံးအနှုန်း

ともだち
友達のあやかさんです。

Tomodachi no A'yaka-san de'su.

သူငယ်ချင်း အာယာကာခံ ပါ။

ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းကို တခြားသူတွေနဲ့ မိတ်ဆက်ပေးတဲ့ အခါ “[ကိုယ့်နဲ့ ဆက်နွယ်ပတ်သက်ပုံ] no [နာမည် (စံ)] desu” လို့ ပြောရပါတယ်။ ဒီ “no” ဟာ နာမ်ပုဒ် နှစ်ခုကို ဆက်ပေးတဲ့ ဝိဘတ်ဖြစ်ပြီး အဲဒီမှာ ရှေ့နာမ်က နောက်နာမ်ကို အထူးပြုပါတယ်။ “စံ” ဆိုတာကတော့ လေးစားတဲ့အနေနဲ့ နာမည်မှာ ထည့်ပြီးခေါ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုဝင်တွေ ဆိုရင်တော့ နာမည်မှာ “စံ” မထည့်ရပါဘူး။

သုံးကြည့်ကြရအောင်

ともだち たなか
友達の田中さんです。

Tomodachi no Tanaka-san de'su.

はじめまして。田中です。

Hajimemashite. Tanaka de'su.

はじめまして。よろしくお願ひします。

Hajimemashite. Yoroshiku onegai-shima'su.



သူငယ်ချင်း တာနကာခံပါ။
မင်္ဂလာပါ။ တာနကာပါ။
မင်္ဂလာပါ။ တွေ့ရတာ ဝမ်းသာပါတယ်။

ကြိုးစားကြည့်ရအောင်


[ဆက်နွယ်ပတ်သက်ပုံ]の[နာမည် (さん)]です。 [ကိုယ့်နဲ့ ဆက်နွယ်ပတ်သက်ပုံ]
[ဆက်နွယ်ပတ်သက်ပုံ] no [နာမည် (-san)] de'su. [နာမည် (စံ)] ပါ။

① 妹
imooto
ညီမ

アンナ
A'nna
အန်းနာ

② 同僚
dooryoo
လုပ်ဖော်ကိုင်ဖက်

ヤンさん
Ya'n-san
ယန်းစံ



နှုတ်ခွန်းဆက်စကားများ

မနက်	နေ့ခင်း	ညနေ
おはよう (ごさいます)	こんにちは	こんばんは
ohayoo (gozaima'su)	konnichiwa	konbanwa



မီးယာရဲ့ ခရီးသွားလမ်းညွှန်

တိုကျိုရဲ့ အလှအပ နေရာအကွက်အကွင်းများ

ဒီဇာတ်ဝင်ခန်း ဇာတ်အိမ်တည်တဲ့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရုံးအဆောက်အအုံဟာ ရှင်းကျူကုမှာ တည်ရှိပြီး ရှုခင်းကြည့်တဲ့အခန်းကို ဘယ်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြေပြင်အထက် ၂၀၂ မီတာအမြင့်ကနေ တိုကျိုမြို့ကြီးရဲ့ ရှုခင်းတွေကို အပေါ်စီးကနေ ကြည့်ရှုခံစားလို့ရပါတယ်။ နေသာရင် ဖူဂျီတောင်ကိုလည်း ကြည့်ရှုနိုင်ပါတယ်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရုံး



©TCVB

ရှုခင်းကြည့်တဲ့အခန်းကနေ မြင်ရတဲ့ မြင်ကွင်း



©Tokyo Metropolitan Government

လိမ္မော်နဲ့ အဖြူ ထင်းထင်းလင်းလင်း အရောင်တွေနဲ့ လှပနေတဲ့ တိုကျိုတာဝါဟာလည်း နာမည်ကြီးပါတယ်။ ဒါ့အပြင် အာစာကူစာ နားမှာရှိတဲ့ ၂၀၁၂ခုနှစ်တုန်းက ဆောက်လုပ်ပြီးစီးခဲ့တဲ့ တိုကျိုစကိုင်းထရီးဟာလည်း ကမ္ဘာ့အမြင့်ဆုံး တာဝါဖြစ်ပါတယ်။ ညဘက်မှာ မီးတွေအလှဆင်ပြီး ထွန်းညှိထားချိန်မှာ တာဝါနှစ်ခုလုံး သိပ်လှပါတယ်။

တိုကျိုတာဝါ (၃၃၃ မီတာ)



©TOKYO TOWER

တိုကျိုစကိုင်းထရီး (၆၃၄ မီတာ)



©TOKYO-SKYTREE

အဖြေ

① ^{いももと} 妹のアンナです。

Imooto no A'nna de'su.

② ^{どよりよ} 同僚のヤンさんです。

Dooryoo no Ya'n-san de'su.